



**စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန**  
**ပြည်တွင်းအခွန်များဦးစီးဌာန**

**လစာခေါင်းစဉ်မှ ဝင်ငွေခွန် ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်**

❖ **အကျုံးဝင်သည့် ဝင်ငွေများ။** မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိသည့် သို့မဟုတ် ရရန်ရှိသည့် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့ အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့အတွက် လစာခေါင်းစဉ်ဖြင့် အခွန်ထမ်းဆောင်ရမည် ဖြစ်ပါသဖြင့် နှစ်တစ်နှစ်အတွင်းရရှိသည့် လစာဝင်ငွေ၊ လစာဝင်ငွေအပြင် ကော်မရှင်ကြေး၊ နှစ်စဉ်ကြေး၊ ပညာရှင်ကြေးတို့ကိုလည်း စုစုပေါင်း လစာဝင်ငွေတွက်ချက်ရာတွင် ထည့်သွင်း တွက်ချက်ရမည်ဖြစ်ပါသည်။

❖ **အခွန်နှုန်း။** အောက်ပါအတိုင်းဖြစ်ပါသည်-

အမှတ်စဉ်	ဝင်ငွေခွန် စည်းကြပ်ရန် ဝင်ငွေအလွှာ		စည်းကြပ်ရန် ဝင်ငွေခွန်နှုန်း
	မှ	ထိ	
	ကျပ်	ကျပ်	
(က)	၁	၂,၀၀၀,၀၀၀	၀ ရာခိုင်နှုန်း
(ခ)	၂,၀၀၀,၀၀၁	၅,၀၀၀,၀၀၀	၅ ရာခိုင်နှုန်း
(ဂ)	၅,၀၀၀,၀၀၁	၁၀,၀၀၀,၀၀၀	၁၀ ရာခိုင်နှုန်း
(ဃ)	၁၀,၀၀၀,၀၀၁	၂၀,၀၀၀,၀၀၀	၁၅ ရာခိုင်နှုန်း
(င)	၂၀,၀၀၀,၀၀၁	၃၀,၀၀၀,၀၀၀	၂၀ ရာခိုင်နှုန်း
(စ)	၃၀,၀၀၀,၀၀၁	နှင့်အထက်	၂၅ ရာခိုင်နှုန်း

❖ **အကျိုးသက်ရောက်သည့်နေ့။** ၁-၄-၂၀၁၈ ရက်နေ့မှ စတင်ရရှိသည့် လစာဝင်ငွေအတွက်မှ စတင်အကျိုးသက်ရောက်ပါသည်။

- ❖ **အခွန်ကျသင့်မှု။** အောက်ပါအတိုင်း ဖြစ်ပါသည် -
- တစ်နှစ် စုစုပေါင်းလစာဝင်ငွေ ကျပ် သိန်း ၄၈ ထက် မကျော်ပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုပါ။
  - တစ်နှစ် စုစုပေါင်း လစာဝင်ငွေ ကျပ် သိန်း ၄၈ ထက် ကျော်လွန်သော်လည်း စုစုပေါင်း လစာဝင်ငွေမှ သက်သာခွင့်များဖြစ်သည့် အခြေခံသက်သာခွင့်၊ အတူနေမိဘအတွက်သက်သာခွင့်၊ အိမ်ထောင်ဖက်အတွက် သက်သာခွင့်၊ သားသမီးအတွက် သက်သာခွင့်၊ အသက်အာမခံအတွက် ပေးရသည့်ပရီမီယံ၊ လူမှုဖူလုံရေးရန်ပုံငွေသို့ ထည့်ဝင်ငွေတို့ကို နုတ်ပယ်ပါ။

နုတ်ပယ်ပြီး ကျန်ရှိသောအခွန်စည်းကြပ်ရန် ဝင်ငွေမှာ ကျပ် သိန်း ၂၀ မကျော်ပါက ဝင်ငွေခွန် ပေးဆောင်ရန် မလိုပါ။

[အခွန်စည်းကြပ်ရန်ဝင်ငွေ = စုစုပေါင်းလစာဝင်ငွေ - အခြေခံသက်သာခွင့်များ]

ဥပမာ-

ဦးလှသည် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ စုစုပေါင်း ကျပ် ၆၀ သိန်း ရရှိပါက

(ကျပ်)

စုစုပေါင်းလစာဝင်ငွေ = ၆,၀၀၀,၀၀၀

အခြေခံ သက်သာခွင့် = ၁,၂၀၀,၀၀၀

[၆,၀၀၀,၀၀၀ x ၂၀%]

အတူနေမိဘအတွက်သက်သာခွင့်

[တစ်ဦး ၁,၀၀၀,၀၀၀ စီ x ၂ ဦး] = ၂,၀၀၀,၀၀၀

အိမ်ထောင်ဖက်အတွက်သက်သာခွင့် = ၁,၀၀၀,၀၀၀

သားသမီး ၂ ဦးအတွက်သက်သာခွင့် = ၁,၀၀၀,၀၀၀

[တစ်ဦး ၅၀၀,၀၀၀ စီ x ၂ ဦး]

ဦးလှနှင့် အိမ်ထောင်ဖက် အသက်အာမခံ = ၅၀,၀၀၀

[ဦးလှအတွက် ၃၀,၀၀၀+ဇနီး ၂၀,၀၀၀]

ဦးလှအတွက်ထည့်ဝင် လူမှုဖူလုံရေးရန်ပုံငွေ = ၅၀,၀၀၀

(နုတ်)သက်သာခွင့်စုစုပေါင်း = ၅,၃၀၀,၀၀၀

အခွန်စည်းကြပ်ရန်ဝင်ငွေ = ၇၀၀,၀၀၀

ကျသင့်အခွန် = အခွန်မကျသင့်

❖ အခွန်စည်းကြပ်ရန် ဝင်ငွေကျပ်သိန်း ၂၀ ထက် ကျော်ပါက ကျပ်သိန်း ၂၀ ထက်ပိုသည့် ပမာဏ အတွက်သာ သတ်မှတ်ရာခိုင်နှုန်းအတိုင်း အခွန်တွက်ချက် ပေးဆောင်ရမည် ဖြစ်ပါသည်။ ဥပမာ - ဦးလှသည် နှစ်အတွင်း လစာဝင်ငွေ ကျပ် ၉၀ သိန်း ရရှိပါက

(ကျပ်)

စုစုပေါင်း လစာဝင်ငွေ = ၉,၀၀၀,၀၀၀

(နုတ်)သက်သာခွင့်များ = ၅,၉၀၀,၀၀၀

[အခြေခံသက်သာခွင့်+အတူနေမိဘ+အိမ်ထောင်ဖက်+သားသမီး+ အာမခံ+လူမှုဖူလုံရေးရန်ပုံငွေ]

အခွန်စည်းကြပ်ရန် ဝင်ငွေ = ၃,၁၀၀,၀၀၀

အခွန်တွက်ချက်ခြင်း

ကျပ်သိန်း ၂၀ အထိ "၀%" ဖြင့် = ၀

၂,၀၀၀,၀၀၀ x ၃,၁၀၀,၀၀၀ အထိ

၁,၁၀၀,၀၀၀ x ၅%ဖြင့်	=	၅၅,၀၀၀
တစ်နှစ်ကျသင့်အခွန်	=	၅၅,၀၀၀
တစ်လကျသင့်အခွန်	=	၄,၅၈၃

❖ သေးစိတ်သိရှိလိုပါက ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး(သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှု ရုံး (နေပြည်တော်) ရုံးအမှတ်၊ ၄၆ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ်- ၀၆၇-၄၃၀၅၃၃ ၊ ၀၆၇-၄၃၀၅၂၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (ရန်ကုန်) အမှတ် ၅၉/၆၁ ၊ မြေညီထပ်၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်- ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ (သို့မဟုတ်) အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး(မန္တလေး)၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ် - ၀၂-၃၀၁၉၂ သို့ မေးမြန်း စုံစမ်းနိုင်ပါသည်။

### ပြည်တွင်းအခွန်များဦးစီးဌာန